

# Glossary

**High School Level**

## Integrated Algebra Glossary

**English / Burmese**

$$[f^{-1}(x)]' = \frac{1}{f'(x)}$$



Translation of Integrated Algebra terms based on the Coursework for Integrated Algebra Grades 9 to 12.

Word-for-word glossaries are used for testing accommodations for ELL/LEP students





THE STATE EDUCATION DEPARTMENT / THE UNIVERSITY OF THE STATE OF NEW YORK / ALBANY, NY 12234

**P-16**

Office of Elementary, Middle, Secondary and Continuing Education and Office of Higher Education  
Office of Bilingual Education and World Languages  
<http://www.emsc.nysed.gov/biling/>

**THE UNIVERSITY OF THE STATE OF NEW YORK**  
**Regents of The University**

|  |               |
|--|---------------|
| BETTY A. ROSA, <i>Chancellor</i> , B.A., M.S. in Ed., M.S. in Ed., M.Ed., Ed.D. .... | Bronx         |
| T. ANDREW BROWN, <i>Vice Chancellor</i> , B.A., J.D. ....                            | Rochester     |
| ROGER TILLES, B.A., J.D. ....  | Great Neck    |
| LESTER W. YOUNG, JR., B.S., M.S., Ed.D. ....   | Beechhurst    |
| CHRISTINE D. CEA, B.A., M.A., Ph.D. ....   | Staten Island |
| WADE S. NORWOOD, B.A. ....   | Rochester     |
| KATHLEEN M. CASHIN, B.S., M.S., Ed.D. ....   | Brooklyn      |
| JAMES E. COTTRELL, B.S., M.D. ....   | New York      |
| JOSEPHINE VICTORIA FINN, B.A., J.D. ....   | Monticello    |
| JUDITH CHIN, M.S. in Ed. ....  | Little Neck   |
| BEVERLY L. OUDERKIRK, B.S. in Ed., M.S. in Ed. ....                                  | Morristown    |
| CATHERINE COLLINS, R.N., N.P., B.S., M.S. in Ed., Ed.D. ....                         | Buffalo       |
| JUDITH JOHNSON, B.A., M.A., C.A.S. ....  | New Hempstead |
| NAN EILEEN MEAD, B.A. ....   | Manhattan     |
| ELIZABETH S. HAKANSON, A.S., M.S., C.A.S. ....                                       | Syracuse      |
| LUIS O. REYES, B.A., M.A., Ph.D. ....  | New York      |
| SUSAN W. MITTLER, B.S., M.S. ....  | Ithaca        |

**Commissioner of Education and President of The University**

MARYELLEN ELIA

**Executive Deputy Commissioner**

ELIZABETH R. BERLIN

The State Education Department does not discriminate on the basis of age, color, religion, creed, disability, marital status, veteran status, national origin, race, gender, genetic predisposition or carrier status, or sexual orientation in its educational programs, services and activities. Portions of this publication can be made available in a variety of formats, including braille, large print or audio tape, upon request. Inquiries concerning this policy of nondiscrimination should be directed to the Department's Office for Diversity and Access, Room 530, Education Building, Albany, NY 12234.

## High School Integrated Algebra

| <b>ENGLISH</b>           | <b>BURMESE</b>                      |
|--------------------------|-------------------------------------|
| Problem Solving          | ပြဿနာ ဖွေရင်းခြင်း                  |
| algebraically            | အကွဲရာသချုပ်အရ                      |
| concept                  | အယူအဆ                               |
| conjecture               | ထင်ကြားပေးသည်                       |
| constraint               | အကန်အသတ်                            |
| equivalent               | ညီမျှသော                            |
| formulate                | ပုံသေနည်းထုတ်သည်                    |
| generalization           | ယော့သူယျှော်သည်                     |
| graphically              | ပုံဂျပ်အားဖြင့်                     |
| multiple representations | ကိုယ်စားပြုများဖြာ                  |
| numerically              | ကိန်းဂဏန်းအားဖြင့်                  |
| parameter                | သတ်မှတ်ချက်                         |
| pattern                  | ပုံစံ                               |
| relative efficiency      | နှိမ်းရရှိလုံးမှု                   |
| strategy                 | နည်းပါးပါး                          |
| verbally                 | နှုတ်ဖြင့်                          |
| Reasoning and Proof      | ကျိုးကြောင်းပြုး သက်သောပြခြင်း      |
| Appropriate              | သင့်လျှော်သော                       |
| approximation            | ခန့်မှန်းခြင်း                      |
| argument                 | အငြင်း                              |
| claim                    | အဆိုတင်သွင်းသည်                     |
| conclusion               | နိဂုံး                              |
| conjecture               | ထင်ကြားပေးသည်                       |
| counterexample           | တန်ပြန်ဥပမာ                         |
| explain                  | ရှင်းပြသည်                          |
| inductive reasoning      | ခြုံစောင်ခြင် အကြောင်းပြခြင်း       |
| logical argument         | ကျိုးကြောင်းဆိုလော်သော ငြင်းဆိုချက် |
| mathematical conjecture  | သချို့ဆိုင်ရာ မှန်းဆောင်းခြင်း      |

## High School Integrated Algebra

|                                  |                             |
|----------------------------------|-----------------------------|
| proof                            | သက်သေ                       |
| refute                           | ချေပသည်                     |
| systematic approach              | နည်းစနစ်ကျသော ချဉ်းကပ်မှု   |
| validity                         | တရားဝင်ဖြစ်ခဲ့ခြင်း         |
| Venn diagram                     | ပင်းရုပ်ပုံပြ               |
| verify                           | အတည်ပြုသည်                  |
| Communication                    | ဆက်သွယ်မှု                  |
| accuracy                         | တိကျမှု                     |
| analyze                          | ခွဲခြမ်းစိတ်ဖြာသည်          |
| argument                         | အငြင်း                      |
| coherent                         | ဆက်စပ်မှုရှိသော             |
| communicate                      | ဆက်သွယ်သည်                  |
| comprehension                    | သဘောပေါက်နားလည်နိုင်စွမ်း   |
| conclusion                       | နိဂုံး                      |
| conjecture                       | ထင်ကြေးပေးသည်               |
| decoding                         | အဓိပ္ပာယ်ပြန်ခြင်း          |
| elicit                           | နှုက်ယူသည်                  |
| equation                         | ညီမှုခြင်း                  |
| evaluate                         | အကဲဖြတ်သည်                  |
| extend                           | ဆန့်ထုတ်သည်                 |
| formula                          | ပုံသေနည်း                   |
| function                         | လုပ်ငန်း                    |
| graph                            | ပုံပြရေး                    |
| interpretation                   | ဘာသာပြန်ဆိုခြင်း            |
| mathematical visual              | သချုပ်ဆိုင်ရာ ပုံများ       |
| rationale                        | သဘောတရား                    |
| standard (mathematical) notation | စံနှုန်းကိုက် (သချုပ်) သက်တ |
| strategy                         | နည်းပူးဘာ                   |
| table                            | ဇယား                        |

## High School Integrated Algebra

|                        |                              |
|------------------------|------------------------------|
| technical writing      | စည်းစနစ်အရ ရေးသားမှု         |
| terminology            | အသုံးအနှစ်း                  |
| valid                  | အကျိုးဝင်သည်                 |
| Connections            | <b>ချိတ်ဆက်မှုများ</b>       |
| coherent whole         | အလုံးစုံ ရှေ့နောက်ဆီလျှပ်သော |
| concept                | အယူအဆ                        |
| connection             | ဆက်သွယ်ချက်                  |
| formulate              | ပုံသေနည်းထုတ်သည်             |
| physical model         | ရုပ်ပိုင်းဆိုင်ရာ ပုံစံ      |
| procedure              | လုပ်ထုံးလုပ်နည်း             |
| quantitative model     | အရေအတွက်အရ ပုံစံ             |
| representation         | ကိုယ်စားပြုခြင်း             |
| Representation         | <b>ကိုယ်စားပြုမှု</b>        |
| angle of elevation     | အမြင့်ထောင့်                 |
| array                  | စီစဉ်ခင်းကျင်းသည်            |
| chart                  | သရုပ်ပြုပုံ                  |
| compare                | နှိုင်းယှဉ်သည်               |
| diagram                | ပုံကြမ်း                     |
| equation               | ညီမျှခြင်း                   |
| function               | လုပ်ငန်း                     |
| graph                  | ပုံပြဂါရပ်                   |
| interpret              | ဘာသာပြန်သည်                  |
| mathematical phenomena | သချာဆိုင်ရာ ဖြစ်စဉ်          |
| organize               | ဖွဲ့စည်းသည်                  |
| physical phenomena     | ရုပ်ပိုင်းဆိုင်ရာ ဖြစ်စဉ်    |
| profit                 | အမြတ်                        |
| record                 | ကုံးယူသည်                    |
| social phenomena       | လူမှုရေးဆိုင်ရာ ဖြစ်စဉ်      |

## High School Integrated Algebra

|                                    |  |
|------------------------------------|--|
| symbol                             | သက်တဲ့                                 |
| table                              | ဇယား                                   |
| technology                         | နည်းပညာ                                |
| translate                          | ဘာသာပြန်သည်                            |
| <b>Number Sense and Operations</b> | <b>ဂဏန်းအရုံနှင့် ဆောင်ရွက်မှုများ</b> |
| absolute value                     | အကြွင်းမဲ့ တန်ဖိုး                     |
| algebraic problem                  | အယ်ရှိသာရာပြုသာနာ                      |
| arithmetic operation               | ဂဏန်းသချုပ်ဖြေရှင်းခြင်း               |
| arrangements (permutations)        | စီစဉ်ထားမှုများ (အစီအစဉ်)              |
| associative property               | ဆက်စပ်ရှုက်သတ္တိ                       |
| closure property                   | အပိတ်ရှုက်သတ္တိ                        |
| commutative property               | ပြောင်းလဲနိုင်သော ရှုက်သတ္တိ           |
| counting techniques                | ရေတွက်နည်းများ                         |
| decimal                            | ဒေသမကိန်း                              |
| denominator                        | ပိုင်းခြေ                              |
| discount                           | လျော့ဝေး                               |
| distributive property              | ဖြန့်ဝေရရှုက်သတ္တိ                     |
| exponential expression             | ထပ်ကိန်းဖြင့်ဖော်ပြခြင်း               |
| expression                         | ဖော်ပြချက်                             |
| factorial                          | ပြောက်ဖော်ကိန်း                        |
| field                              | ကွင်း                                  |
| fraction                           | အပိုင်းဂဏန်း                           |
| Fundamental Counting Principle     | အခြေခံရေတွက်နည်း နိယာမ                 |
| group                              | အုပ်စု                                 |
| identity property                  | ကိုယ်ပိုင်အချက်အလက် ရှုက်သတ္တိ         |
| inverse property                   | ပြောင်းပြန်ရှုက်သတ္တိ                  |
| like/unlike radical terms          | အခြေတူ/ အခြေမတူ နှစ်ထပ်ကိန်းတန်းများ   |

## High School Integrated Algebra

|                                  |   |
|----------------------------------|---|
| number theory                    | နံပါတ်သီအိုရီ                           |
| numerator                        | ပိုင်းခေ                                |
| percent of increase/decrease     | အတိုး/အလေ့ဗျာ၏ ရာခိုင်နှုန်း            |
| product                          | ထုတ်ကုန်                                |
| properties of the Real numbers   | ကိန်းစစ်များ၏ ဂုဏ်သွေးများ              |
| proportionality/direct variation | အချိုးကျမှု/တိက်ရိုက် ပြောင်းလဲခြင်း    |
| quotient                         | စားလဒ်                                  |
| radical                          | နှစ်ထပ်ကိန်းရင်း                        |
| radicand                         | နှစ်ထပ်ကိန်းရင်းသက်တာ အောက်မှ ကိန်းများ |
| real numbers                     | ကိန်းစစ်များ                            |
| scientific notation              | သိပ္ပံနည်းကျ သက်တစနစ်                   |
| simplest form                    | အရိုးရှင်းဆုံးပုံစံ                     |
| variable                         | ပြောင်းလဲနိုင်သော                       |
| <b>Algebra</b>                   | <b>အကွဲရာသချာ</b>                       |
| acute angle                      | ထောင့်ကျဉ်း                             |
| adjacent side/angle              | အနီးကပ် အနား/ထောင့်                     |
| algebraic equation               | အယ်ရှိသာရာညီမျှခြင်း                    |
| algebraic expression             | အကွဲရာသချာ ဖော်ပြုမှု                   |
| algebraic fraction               | အယ်ရှိသာရာအပိုင်းဂဏန်း                  |
| analyze                          | ခွဲခြမ်းစိတ်ဖြာသည်                      |
| axis of symmetry                 | အချိုးညီဝင်ရိုး                         |
| binomial                         | ကိန်းနှစ်လုံးပါသော                      |
| coefficient                      | ပြောက်ဖော်ကိန်း                         |
| common base                      | တူညီသောအခြေ                             |
| complement of a subset           | အစုစွဲ၏ လိုက်ဖက်ညီမှု                   |
| coordinates                      | ကိုယ်အိန္တိ                             |
| cosine                           | ကိုစိုင်း                               |

## High School Integrated Algebra

|                                   |   |
|-----------------------------------|---|
| dependent                         | မိမိ  |
| difference of two perfect squares | စတုရန်းနှစ်ခု၏ ကြားနားချက်                                |
| element                           | ပုံစံ   |
| equation                          | ညီမျှခြင်း  |
| exponent                          | ထပ်ကိန်း  |
| exponential growth and decay      | ဆွေးတွေးခြင်းနှင့် သေဆုံးခြင်း                            |
| expression                        | ဖော်ပြချက်  |
| factoring                         | ဆခွဲကိန်းပြခြင်း  |
| fractional expression             | အပိုင်းကိန်းဖြင့် ဖော်ပြခြင်း                             |
| greatest common factor (GCF)      | အကောင်းဆုံးဘုံးဆခွဲကိန်း (GCF)                            |
| hypotenuse                        | ထောင့်မှန်ခံအနား  |
| independent variable              | လွတ်လပ်သောကိန်းရှင်                                       |
| inequality                        | မညီမျှမှု   |
| integer                           | အပြည့်ကိန်း   |
| integral coefficient              | အပြည့်ကိန်းဆိုင်ရာ ကိန်းသေ                                |
| integral exponent                 | အပြည့်ကိန်း၏ ထပ်ကိန်း                                     |
| integral root(s)                  | အပြည့်ကိန်း ကိန်းရင်း(များ)                               |
| intersection of sets              | အစုများတစ်ခုနှင့်တစ်ခု ဖြတ်ခြင်း                          |
| interval notation                 | ကြားသက်တာ   |
| lead coefficient                  | အကြီးဆုံးထပ်ကိန်း၏ မြောက်ဖော်ကိန်း                        |
| legs of a right triangle          | ထောင့်မှန်တိဂုံး၏ အခြေများ                                |
| line parallel to the x- or y-axis | အိတ်စိ သို့မဟုတ် ပိုင် ဝန်ရှိုးနှင့် အပြင်ဖြစ်နေသော မျဉ်း |
| linear equation in one variable   | ကိန်းရှင်တစ်ခု၏ အဖြောင့်အတိုင်း ညီမျှခြင်း                |
| linear inequality in one variable | ကိန်းရှင်တစ်ခု၏ အဖြောင့်အတိုင်း မညီမျှခြင်း               |
| literal equation                  | ကိန်းရှင်များ၏ တန်ဖိုးကို ဖော်ပြထားသော ညီမျှခြင်း         |
| lowest terms fraction             | အနိမ့်ဆုံးအပိုင်းကိန်းတန်း                                |

## High School Integrated Algebra

|                                 |  |
|---------------------------------|--|
| monomial                        | ကိန်းတစ်လုံးပါကိန်းတန်း  |
| multiplication property of zero | သုညော် မြောက်ရ ဂုဏ်သတ္တိ   |
| opposite side/angle             | ဆန့်ကျင်သက် အနား/ထောင့်  |
| parabola                        | ကတော့ပုံအနားနှင့်အပြိုင် ပြင်ညီကဖြတ်ရာတွင် ဖြစ်ပေါ်သော မျဉ်းကျွေး                              |
| parallel                        | အပြိုင်  |
| polynomial                      | အယ်ရှိသရာနစ်ခုထက်ပိုပါသော ကိန်းတန်း  |
| product                         | ထုတ်ကုန်   |
| properties of exponents         | ထပ်ကိန်းများ၏ ဂုဏ်သတ္တိများ  |
| proportion                      | အချိုး   |
| Pythagorean Theorem             | ပိုက်သာဂိုရပ်စ် သီအိုရမ်   |
| quadratic equation              | ကွာဒရန်း ညီမျှခြင်း  |
| quantitative                    | ပမာဏဆိုင်ရာ  |
| quotient                        | စားလဒ်   |
| ratio                           | အချိုး   |
| relation                        | ဆက်နွဲပုံမှု   |
| right angle                     | ထောင့်မှန်   |
| right triangle                  | ထောင့်မှန်  |
| root(s) of an equation          | ညီမျှခြင်း၏ ကိန်းရင်း(များ)  |
| roster form                     | ရှိစတာပုံစံ  |
| set                             | အစု  |
| set-builder notation            | အစု-တည်ဆောင်သူ သက်တော်   |
| sine                            | စိုင်း   |
| slope                           | မျဉ်းတောင်း  |
| solution set                    | ဖြေရှင်းမှု သတ်မှတ်သည်   |
| subset                          | အခွဲ   |
| sum                             | ပေါင်းခြင်း  |

## High School Integrated Algebra

|                                     |  |
|-------------------------------------|--|
| system of linear inequalities       | အဖြောင့်အတိုင်း မညီမှုမှုများ၏ စနစ်    |
| systems of linear equations         | အဖြောင့်အတိုင်း ညီမှုခြင်းများ၏ စနစ်   |
| tangent                             | တန်းဂျင်                               |
| translate (from verbal to symbolic) | ဘာသာပြန်သည် (စာအသုံးအနှစ်းမှ သက်တသို့) |
| trigonometry                        | တိရိန်မေတ္တရီ                          |
| trinomial                           | အယ်ရှိဘရာသုံးခုပါသော ကိန်းတန်း         |
| undefined                           | သတ်မှတ်မထားသော                         |
| union of sets                       | အစုများ၏ အပေါင်းအစဉ်း                  |
| universal set                       | ဘုံအစု                                 |
| variable                            | ပြောင်းလဲနိုင်သော                      |
| verbal expression                   | စာအသုံးအနှစ်းဖြင့် ဖော်ပြခြင်း         |
| verbal sentence                     | စာအသုံးအနှစ်းဖြင့် ရေးထားသော စာကြောင်း |
| vertex                              | တိုင်တိပိုင်း                          |
| x-axis                              | အိတ်စိ ဝင်ရှုံး                        |
| y-axis                              | ပိုင် ဝင်ရှုံး                         |
| Geometry                            | ဂဲသမေတ္တ                               |
| absolute value function             | အကွဲ့မဲ့တန်ဖိုး ဖန်ရှင်                |
| angle                               | ထောင့်                                 |
| area                                | ဧရိယာ                                  |
| axis of symmetry of a parabola      | ပါရာဘိုလာ၏ အချို့ညီသော ဝင်ရှုံး        |
| circle                              | စက်ဝိုင်း                              |
| coefficient                         | ပြောက်ဖော်ကိန်း                        |
| cylinder                            | ထုလုံးရှည်၊ ဆလင်ဒါ                     |
| decagon                             | ဒာသဂံ                                  |
| exponential function                | ထပ်ညွှန်းဖန်ရှင်                       |
| function                            | လုပ်ငန်း                               |
| generalize                          | ခံငံ့ချုံ ကောက်ချက်ချသည်               |

## High School Integrated Algebra

|                               |  |
|-------------------------------|--|
| geometric shape               | ရှို့သြမတ္ထိပုံစံ                        |
| graph of a relation           | ဆက်နွယ်မှု ပုံပြေဂရပ်                    |
| hexagon                       | ဆင့်ဂံ                                   |
| investigate                   | ခုံစမ်းစစ်ဆေးသည်                         |
| nonagon                       | အနားကိုးဘက်ပါဗဟိုဂံ                      |
| octagon                       | အင့်ဂံ                                   |
| ordered pair                  | စီထားသော အတွဲ                            |
| parabolic function            | ပါရာဘိုလာလုပ်ဆောင်ချက်                   |
| parallelogram                 | အနားပြိုင်စတုဂံ                          |
| pentagon                      | ပုံဘုံ                                   |
| perimeter                     | အလုပ်ပိတ်အရာဝတ္ထု၏ အဝန်း                 |
| polygon                       | ပဟုဂံ                                    |
| quadrilateral                 | အနားလေးဘက်ရှိသော                         |
| quarter-circle                | စက်ဝိုင်းစိတ်                            |
| rational coefficient          | ရာရှင်နယ် ဖြောက်ဖော်ဂိန်း                |
| rectangle                     | စတုဂံ                                    |
| rectangular solid             | စတုဂံပုံစံအစိုင်အခဲ                      |
| regular polygon               | ပုံမှန်ပဟုဂံ                             |
| relation                      | ဆက်နွယ်မှု                               |
| rhombus                       | ရွမ်းပတ်                                 |
| roots of a parabolic function | ပါရာဘိုလာလုပ်ဆောင်ချက်၏ ထပ်ကိန်းရင်းများ |
| sector of a circle            | စက်ဝိုင်းတစ်ခု၏ အပိုင်း                  |
| semi-circle                   | စက်ဝိုင်းခြမ်း                           |
| spatial reasoning             | အကွာအဝေး စဉ်းစားတွက်ချက်ခြင်း            |
| square                        | စတုရန်း                                  |
| surface area                  | မျက်နှာပြင်ရေးယာ                         |
| trapezoid                     | တြာပိုဒီယော                              |

## High School Integrated Algebra

|                                   |   |
|-----------------------------------|---|
| triangle                          | တိုက်                                     |
| vertex                            | တိုက်ထိပ်စွန်း                            |
| visualization                     | ရုပ်ပုံဖော်ခြင်း                          |
| volume                            | ထုထည်                                     |
| <b>Measurement</b>                | <b>အတိုင်းအတာ</b>                         |
| appropriate unit                  | သင့်လျှော်သောယူနစ်                        |
| conversion                        | ပြောင်းလဲခြင်း                            |
| cubic unit                        | ကျူးဘစ်ယူနစ်                              |
| error                             | အမှား                                     |
| linear measure                    | အကြောင့်အတိုင်း အတိုင်းအတာ                |
| linear unit                       | အကြောင့်အတိုင်း ယူနစ်                     |
| magnitude                         | ပမာဏ                                      |
| measurement system                | တိုင်းတာမှုစနစ်                           |
| rate                              | နှုန်း                                    |
| relative error                    | နှုန်းရအမှား                              |
| square unit                       | ထပ်ကိန်းယူနစ်                             |
| unit                              | ယူနစ်                                     |
| <b>Statistics and Probability</b> | <b>ကိန်းဂဏ်းနှင့် ဖြစ်နိုင်ချေ</b>        |
| appropriateness                   | ဆီလျှော်သင့်တော်မူ                        |
| biased                            | ဘက်လိုက်သော                               |
| bivariate                         | ကိန်းရှင်နှစ်ခုပါဝင်သော လေ့လာဆန်းစစ်ခြင်း |
| box-and-whisker plot              | သောက်စိနှင့် ရှစ်စကား ပုံစံ               |
| calculated probability            | တွက်ချက်ထားသော ဖြစ်တန်ခြေ                 |
| categorize                        | အမျိုးအစားခွဲသည်                          |
| causation                         | အကြောင်းအရင်းခံ                           |
| central tendency                  | ပဟို ယိမ်းယိုင်မူ                         |
| complement                        | ဖြည့်စွက်ချက်                             |

## High School Integrated Algebra

|   |                                      |
|---|--------------------------------------|
| conditional probability                 | အခြေအနေအရ ဖြစ်နိုင်ခြေ               |
| correlation                             | ဆက်စပ်မှု                            |
| cumulative frequency distribution table | စုစုပေါင်း ကြိမ်နှုန်းပံ့နှံမှု အယား |
| cumulative frequency histogram          | စုစုပေါင်း ကြိမ်နှုန်း သရပ်ပြု       |
| data                                    | အချက်အလက်                            |
| dependent events                        | မိမိအဖြစ်အပျက်များ                   |
| dependent variable                      | မိမိကိန်းရင်များ                     |
| element                                 | အပိုင်း                              |
| empirical probability                   | လက်တွေဖြစ်နိုင်ခြေ                   |
| experimental design                     | စမ်းသပ်မှုပုံစံ                      |
| extrapolation                           | တွက်ချက်ခန့်မှုန်းသည်                |
| favorable event                         | မျက်နှာသာပေးသော အဖြစ်အပျက်           |
| finite sample space                     | အဆုံးရှိသော နမူနာကွက်လပ်             |
| five statistical summary                | စာရင်းအင်းအကျဉ်းချုပ်ပါးခု           |
| frequency distribution table            | ကြိမ်နှုန်းပံ့နှံမှုအယား             |
| histogram                               | သရပ်ပြု                              |
| independent events                      | လွတ်လပ်သော အဖြစ်အပျက်များ            |
| independent variable                    | လွတ်လပ်သောကိန်းရင်                   |
| interpolation                           | ကြားဖြတ်ဖြည့်စွက်ခြင်း               |
| line of best fit                        | အသင့်တော်ဆုံးမျဉ်း                   |
| linear transformation                   | အဖြောင့်အတိုင်း အသွင်ပြောင်းလဲခြင်း  |
| maximum                                 | အများဆုံး                            |
| mean                                    | သမတ်ကိန်း                            |
| measure of central tendency             | ပဟို ယိန်းယိုင်မှု တိုင်းတာခြင်း     |
| median                                  | အလုပ်ကိန်း                           |
| minimum                                 | အနည်းဆုံး                            |
| mode                                    | ထပ်ကိန်း                             |

## High School Integrated Algebra

|  |  |
|--|--|
| mutually exclusive events  | ဘုတေသနမှုကိုဖယ်ထားသော အဖြစ်အပျက်များ                                       |
| not mutually exclusive events  | ဘုမပါဝင်မှုကို ဖယ်ထားသော အဖြစ်အပျက်များ                                    |
| percentile rank  | ရာခိုင်နှုန်းအနည်းအများအစီအစဉ်   |
| probability  | ဖြစ်နိုင်ချေ   |
| qualitative  | အရည်အသွေးဆိုင်ရာ   |
| quantitative   | ပမာဏဆိုင်ရာ  |
| quartiles (specifically: first, second, third or lower, middle, upper) | ကွာတိုင်းလ် (အတိအကျအားဖြင့်- ပထမ၊ ဒုတိယ၊ တတိယ သို့မဟုတ် အသေး၊ အလတ်၊ အကြီး) |
| range  | သတ်မှတ်ချက်  |
| sample space   | နမူနာ နေရာ   |
| scatter plot   | အစက်များပုံးနှံဖော်ပြသည့် ဂရပ်ပုံ  |
| series   | အတွဲများ   |
| univariate   | ကိန်းရှင်တစ်လုံးပါ   |